

Mëyu sei neih ta vu pu

နွတ်သစ်ကူးပွဲသွားကြမယ်





Mëyu sei neih ta vu pu, bujei
yeitlöv yoknüng pu.

နှစ်သစ်ကူးပွဲသွားဖို့ကွယ် ရိုးရာဝတ်စုံဝတ်ရမယ်။




Mëyu sei neih ta vupu, chaksheng
rit yok lüv pu.

နှစ်သစ်ကူးပွဲသွားဖို့ကွယ် လုံချည်အရင်ဝတ်လိုက်မယ်။



Mëyu sei neih ta vu pu, khëlak
kët khëlak lüv pu.

န့ၣ်သ့ၣ်ကးပဲသွားဖိကွယ် ပုတီးကုံးလေးတွေဆွဲလိုက်မယ်။



Mëyu sei neih ta vu pu,
khitjeitlë kët yok lüv pu.

နှစ်သစ်ကူးပွဲသွားဖို့ကွယ် လက်ကောက်လေးတွေဝတ်လိုက်မယ်။



Mëyu sei neih ta vu pu,
dzangtüvlë kët түv lüv pu.

နှစ်သစ်ကူးပွဲသွားဖို့ကွယ် ခြေစွပ်လေးလည်းဝတ်လိုက်မယ်။




Mëyu sei neih ta vu pu,
khënüngtët kët tët lüv pu.

နှစ်သစ်ကူးပွဲသွားဖို့ကွယ် နားတောင်းလေးလည်းပန်လိုက်မယ်။




Mëyu sei neih ta vu pu,
küvtüh aja-te tüh lüv pu.

နှစ်သစ်ကူးပွဲသွားဖို့ကွယ် ဆံထုံးလှလှထုံးလိုက်မယ်။



Mëyu sei neih ta vu pu,
küvlüvt kët lüvt lüv pu.

နှစ်သစ်ကူးပွဲသွားဖို့ကွယ် ခေါင်းစည်းကလေးစည်းလိုက်မယ်။



Mëyu sei neih ta vu pu,
küvyüng kët veitlüh lüv pu.

နှစ်သစ်ကူးပွဲသွားဖို့ကွယ် တဘက်လေးကိုခြုံလိုက်မယ်။



Bujei yeitlöv pisangzë,
neih takë pë Nunu o shë
atechüvt net.

ရိုးရာဝတ်စုံအပြည့်နဲ့မမဟာ ပွဲခင်းထဲမှာ အလှဆုံးပါ။





မကူရီနာဂ လူငယ်များအစည်းအရုံးမှ ရေးသားပြုစုသည်။

